

သွား။ 到处游逛。  
 လတ်လျားလတ်လျား ကဝါ <lat ya: lat ya:> 游游逛逛, 游手好闲地; အလုပ်တခုခုကိုမယ်မယ်ရရလုပ်မယ်လို့စိတ်မကူးပဲ ~ လုပ်နေတယ်။ 不想正经地干, 而是游游逛逛。  
 လတ်အံ့ ပါ <lat an'> = လတ္တံ့  
 လိတ်ဆာဗျည်း / လိတ္တုဗျည်း နါ <leit hsa byi:> (古)乡巴佬  
 လိတ္တာ နါ <leit ta> [巴]分(一小时或一度的六十分之一)  
 လုတ် I နါ <lout> (合)口腔 II မါ <lout> 口(饭), 口(水); ထမင်းတ ~ 一口饭  
 လုတ်ကျင်း ကါ <lout kyin:> 漱口  
 လုတ်ဆေး က <lout hsei:> = လုတ်ကျင်း  
 လုတ်ရေ နါ <lout yei> 漱口水  
 လစ် နါ <lat> ①得数 ②(占卜)一数被另一数相除所得之商  
 လုဒ္ဒက နါ <lout d-ga'> [巴]猎人, 残暴的人, 也写作 လုဒ္ဒ  
 လန် ကါ <lan'> 吓了一跳, 害怕, 惊慌, 受惊: ~ တတ်တဲ့မြင်း 易惊的马  
 လန်ကြား ကါ <lan' kya:> = လန်  
 လန်ကြောက် ကါ <lan' kyaut> 害怕  
 လန်ကြည်း ကါ <lan' kyi:> = လန်  
 လန်ကြိမ်း ကါ <lan' kyein:> = လန်  
 လန်စိုး ကါ <lain' so:> 害怕, 担忧  
 လန်တကြား ကဝါ <lan' d-gya:> = အလန်တကြား  
 လန်ထိတ် ကါ <lan' hteit> = ထိတ်လန်  
 လန်နိုး ကါ <lan' no:> 惊醒  
 လန်ဖျပ် ကါ <lan' hpyat> 吓了一跳, 吓坏了: ရုတ်တရက်ဖြစ်၍ ~ သွားမိသည်။ 事情突然发生, 所以吓了一跳。  
 လန် ကါ <lan> ①翻过来, 卷过来; 仰面倒下: အင်္ကျီလက်အနား ~ နေသည်။ 袖口边翻卷起来了。 / ပက်လက် ~ သည်။ 仰面倒下。 / လေတိုက်လို့အိမ်အမိုးတွေ ~ ကုန်တာပေါ့။ 风把屋顶掀开了。②退却; ထပ် ~ သွားတယ်။ 败阵而逃。③不愿接近, 远远躲开: အပေါက်ဆိုးလို့ဝယ်သူ ~ တာပေါ့။ 他态度恶劣顾客当然远远躲开他。④退避, 避开: ဘေးပေါင်း ~ ၍ 灾祸都退避  
 လန်ကျ ကါ <lan kya'> 仰面倒下: သူ့ညီတံတိုင်းပေါ်ကနေ ~ တယ်။ 他弟弟从围墙上仰面朝天摔下来。  
 လန်ကျား နါ <lan khya:> [汉]人力车, 洋车  
 လန်တောင်း နါ <lan taun:> 翻边的筐  
 လန်ဒန် နါ <lan dan> 伦敦(英国首都)  
 လန်ပြေး ကါ <lan pyei:> (因忍受不住)逃跑  
 လန်ပိကျောက် နါ <lan bi' kyaut> 压平席边用的石头(缅甸宫廷用)  
 လန်ဘား နါ <lan ba:> [印]高个头  
 လန်အာကားပွင့် ကါ <lan a ka: pwin'> 盛开: ပန်းပေါင်းစုံ

~နေကြသည်။ 百花盛开。  
 လန်း နဝါ <lan:> (植物等)苍翠; 鲜艳: ပန်းတွေအခုထက်ထိ ~ နေတုန်းပဲ။ 花儿至今仍很鲜艳。②神色好(指病人), 精神好: လူမေ့သည်အနေအတော် ~ လာပြီ။ 今天病人的精神好转了。  
 လန်းဆတ် ကါ <lan: hsat> 新鲜, 鲜艳  
 လန်းဆန်း နဝါ <lan: hsan:> ①(植物等)苍翠, 鲜艳, ~ ဝိုပြေ၏။ 苍翠。②神色好(指病人), 精神饱满: ညဗ္ဗာဝဝအိမ်လိုက်ရလို့လူဟာ ~ လာတယ်။ 晚间睡眠充足所以精神很好。  
 လန်းတင့် နဝါ <lan: tin'> (诗)鲜艳  
 လန်းရှိမ်း နဝါ <lan: shein:> (诗) = လန်းဆန်း  
 လန်းရွှင် နဝါ <lan: shwin> 精神抖擞  
 လန်းလူ နဝါ <lan: lu> = လန်းဆန်း  
 လန်းလတ် ကါ <lan: lat> = လန်းဆတ်  
 လန်းလန်း ကဝါ <lan: lan:> 精神抖擞地; 有生气地  
 လန်းလန်းဆန်းဆန်း ကဝါ <lan: lan: hsan: zan:> ①新鲜地 ②生机勃勃地; 精神饱满地  
 လန်းလန်းတင့်တင့် ကဝါ <lan: lan: tin' din'> = လန်းလန်း  
 လန်းလန်းရွှင်ရွှင် ကဝါ <lan: lan: shwin shwin> ①喜悦, 富有生气②鲜艳  
 လန်းလန်းရှိမ်းရှိမ်း ကဝါ <lan: lan: shein: shein:> 苍翠, 郁郁葱葱  
 လန်းလန်းရွှန်းရွှန်း ကဝါ <lan: lan: shun: shun:> = လန်းလန်းဆန်းဆန်း  
 လန်းလန်းလက်လက် ကဝါ <lan: lan: let let> 色泽鲜艳, 亮闪闪  
 လန်းလန်းလတ်လတ် ကဝါ <lan: lan: lat lat> = လန်းလန်းဆန်းဆန်း  
 လိန်း ကါ <lein:> = လိမ်း  
 လိန်းထေး ကါ <lein: htei:> 用 油泥补船  
 လိန်းထိုး ကါ <lein: hto:> = လိန်းထေး  
 လိန်းဖာ ကါ <lein: pha> = လိန်းထေး  
 လပ် I နါ <lat> ① = လာဘ် ②[英 lord] 勋爵, 也写做 လော့ဒ် ③(纸牌)八点儿 II နဝါ <lat> ①空, 空闲: အခန်း ~ 空房间 / နေရာ ~ 空位置 ②间断: နေ့ညမ ~ စာကြိုးစားသည်။ 日夜不间断地努力学习。  
 လပ်စပါပင် နါ <lat z-b-bin> [英·缅 Larkspur + ပင်] 【植】飞燕草  
 လပ်လျား နဝါ <lat ya:> 失职, 误事: စကားပြောနေကြလျှင်ကိစ္စ ~ ပါလိမ့်မည်။ 聊天会耽误工作。  
 လပ်လတ် နဝါ <lat lut> 空着: နေရာ ~ သည်။ 位子空着。  
 လိပ် I နါ <leit> ① = လိပ်စာ 地址: သူ့စာမှာ ~ ထည့်မရေးဘူး။ 他信上没写明地址。 / သံကြိုး ~ 电报挂号 ②【动】龟, 乌龟 ③(喻)自私者: ဒီလူက ~ လိုလူစားမျိုးပဲ။ 这种